



ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (အိုင်အိုအမ် မြန်မာ)

လုပ်သားများ ရွှေ့ပြောင်းသွားလာမှု



လုပ်သားများရွှေ့ပြောင်းသွားလာမှုသည် မြန်မာနိုင်ငံအတွက် မည်သည့်အတွက်ကြောင့် အရေးကြီးပါသနည်း။

မြန်မာနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံ၏ ရှည်လျားလှသော နယ်စပ်ဒေသများကိုဖြတ်ကျော်ကာ ကာလကြာမြင့်စွာကပင် ရှိနေခဲ့သည့် ရှုပ်ထွေးလှသည့် ရွှေ့ပြောင်းသွားလာနေထိုင်မှုများသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ထူးခြားသော ဝိသေသလက္ခဏာတစ်ရပ်ဖြစ်ပါသည်။ အကန့်အသတ်ရှိသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ချို့တဲ့နိမ့်ကျသော လူမှုစီးပွားရေးအနေအထားများနှင့် ကာလကြာရှည်ဖြစ်ပွားပေါ်ပေါက်နေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် လုံခြုံမှုမရှိသည့်အခြေအနေတို့၏ တွန်းပို့ခြင်းကြောင့် မြန်မာနိုင်ငံသားအမြောက်အများသည် လုပ်အားခသက်သာပြီး ကျွမ်းကျင်မှုနိမ့်သော လုပ်သားများ အလိုရှိနေကြသည့်ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံကဲ့သို့သော နိုင်ငံများဆီသို့ ရွှေ့ပြောင်းသွားလာနေကြပါသည်။ သို့သော်လည်း ယခုလက်ရှိ အရှိန်ရလာနေသော စီးပွားရေးတိုးတက်မှုသည် မြန်မာနိုင်ငံသားများ ပိုမိုဝေးလံသော အရပ်ဒေသများဆီသို့ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရန် တတ်နိုင်သောသူများလာကာ ရွှေ့ပြောင်းသွားလာမှုပုံစံ လမ်းကြောင်းများသည်လည်း ဦးတည်ရာအရပ် နှင့် ကျွမ်းကျင်မှု အရည်အသွေးတို့အရပိုမို၍ အမျိုးအစားကွဲပြားစုံလင်လာဖွယ်ရာရှိပေသည်။



IOM မှ လုပ်ကိုင်လျှောက်ရှိသော လုပ်သားများ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ

- ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန (MRC) များအားထောက်ပံ့ကူညီခြင်း။
- ဘေးအန္တရာယ်ကင်းစွာ ရွှေ့ပြောင်းသွားလာနိုင်ရန်အတွက် ပြည်ပထွက်ခွာခို သတင်းအချက်အလက်များပေးခြင်း။
- အကျိုးဖြစ်ထွန်းနိုင်ပြီး ဈေးကွက်လိုအပ်ချက်နှင့်အညီ အလုပ်အကိုင်ရရှိနိုင်ရန် (သို့မဟုတ်) မိမိဘာသာ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် အသက်မွေးပညာကျွမ်းကျင်မှုစွမ်းရည် ဖွံ့ဖြိုးမှုများလုပ်ဆောင်ပေးသည့် လုပ်ငန်းစီမံချက်။
- အလုပ်သမားရေးရာ သံအရာရှိများအား စွမ်းဆောင်ရည် မြှင့်တင်သည့်လုပ်ငန်းများလုပ်ဆောင်ပေးခြင်း။
- လုပ်သားများရွှေ့ပြောင်းခြင်းနှင့် ရွှေ့ပြောင်းလာနေထိုင်ခြင်း နှင့် ဆိုင်သည့် ကိစ္စရပ်များအပေါ် နှစ်နိုင်ငံအကြား၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့အတွက် နည်းပညာအကူအညီများပေးခြင်း။
- အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများမှ အရာရှိများအား အစည်းအဝေးများသို့ တက်ရောက်နိုင်ရန် ထောက်ပံ့ကူညီပေးခြင်း။




လုပ်သားများရွှေ့ပြောင်းသွားလာမှုအပေါ် IOM ၏ ချဉ်းကပ်ဆောင်ရွက်မှုနည်းလမ်းများ

IOM အနေဖြင့် လုပ်သားများရွှေ့ပြောင်းသွားခြင်း နှင့် ကျွမ်းကျင်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဓိကနယ်ပယ်နှစ်ရပ်ရှိပါသည်။ ၎င်းတို့မှာ (၁) လုပ်သားများရွှေ့ပြောင်းသွားလာခြင်းကို ဘေးအန္တရာယ်ကင်းပြီး တရားဝင်လမ်းကြောင်း ဖြစ်စေရန်သေချာစေရေး၊ (၂) ကျွမ်းကျင်မှုရွှေ့ပြောင်းခြင်းနှင့်ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ အသိသတိဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခြင်းတို့ဖြင့် လုပ်သားများရွှေ့ပြောင်းသွားလာမှုနှင့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အကြား ချိတ်ဆက်မှုကို ခိုင်မာအားကောင်းစေရေးတို့ ဖြစ်ကြသည်။ ထို့အပြင် IOM သည် မြန်မာနိုင်ငံအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ဖြင့် ပူးပေါင်းကာ နိုင်ငံတကာသို့လုပ်သားများရွှေ့ပြောင်းခြင်း စီမံခန့်ခွဲမှုဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၁၃ - ၂၀၁၇ ကို ရေးဆွဲခဲ့ပါသည်။

အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်တည်ဆောက်ခြင်း

နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ဆက်စပ်လျက် ရွှေ့ပြောင်းသွားလာမှုစနစ်ဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်လာစေရန်၊ နှစ်နိုင်ငံအကြားနှင့် ဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ရန်တို့အတွက် IOM သည် မြန်မာအစိုးရအား ကူညီပံ့ပိုးပေး လျက်ရှိပါသည်။ IOM သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (MOLIP) တို့အပြင် ပြည်ပတွင်းအလုပ်လုပ်ကိုင် မှုကြီးကြပ်ရေးကော်မတီ မှ ကော်မတီဝင်များဖြင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်နေပါသည်။ IOM သည် (၁) ပြည်ပရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေး ကိုသေချာစွာ ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် စနစ်တကျ လုပ်သားများ ရွှေ့ပြောင်း ခြင်းမှ ကောင်းကျိုးများ များနိုင်သမျှများများရရှိစေရန်အလို့ငှာ အလုပ်သမားရေးရာ သံအရာရှိများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ (၂) ဘေးအန္တရာယ်ကင်း စွာ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ သတင်းအချက်အလက်ဌာနအဖြစ်လည်းကောင်း၊ မတရား ပြုမူဆက်ဆံခြင်းခံရမှုများအား တိုင်ကြားနိုင်သည့် နေရာတစ်ခု အဖြစ်လည်းကောင်း ဆောင်ရွက်ပေးသည့် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့မှုဌာန (MRC) များ တည်ထောင်ခြင်း၊ (၃) ရွှေ့ပြောင်းလုပ်သားများ ၏ အဓိက မူလနေရပ်ဒေသများတွင် ဘေးအန္တရာယ်ကင်းစွာ ရွှေ့ပြောင်းသွားလာခြင်းနှင့် ရွှေ့ပြောင်းလုပ်သားများကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကို အားပေးမြှင့်တင်ရန် သတင်းအချက်အလက်၊ ပညာပေးနှင့် ဆက်သွယ်ရေးသင်ထောက်ကူ (IEC) များ ပြုစုခြင်း နှင့် ပြည်ထောင်စုအဆင့် / ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ဝန်ထမ်းများအား လေ့ကျင့်သင်တန်းပေးခြင်းတို့ကဲ့သို့သော မရှိမဖြစ်အရေးကြီးသည့် လုပ်ငန်းဆောင်တာများကိုလည်းကျယ်ပြန့် စွာဆောင်ရွက်နေပါသည်။



ဒေသတွင်း လုပ်သားများရွှေ့ပြောင်းခြင်း နှင့် ဆိုင်သည့် ပူးပေါင်းဆောင်ရွက်ခြင်း

ဦးတည်ရာနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် (CLMTV) များရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အနီးကပ် ပူးပေါင်းလျက် အဆိုပါ (CLMTV) နိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများကို အားပေးမြှင့် တင်ရန်ရည်ရွယ်၍ နှစ်ရှည်ကာလစီမံချက်ကို ဆွစ်ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင် ရွက်ရေးဖောင်ဒေးရှင်း (SDC) ၏ ထောက်ပံ့ပေးမှုဖြင့် လုပ်ဆောင်နေပါသည်။ ထိုစီမံချက်သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ်နိုင်ငံများ မှ ရွှေ့ပြောင်းသွားလာသူများ အထူးသဖြင့် ချို့တဲ့နွမ်းပါးသူအမျိုးသမီးများအား ကျွမ်းကျင်မှုစွမ်းရည်များ၊ လုံခြုံစွာရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ဗဟုသုတများ ကြွယ်ဝ တိုးပွားစေခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ထိုင်းနိုင်ငံ အတွင်းနေထိုင် လုပ်ကိုင်ရသည့် အခြေအနေများပိုမို တိုးတက်လာစေပြီး မူလဇာတိ ရပ်ရွာလူထုအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဤစီမံချက်ကို အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွမ်းကျင်မှုစွမ်းရည်ဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသော သက်ဆိုင်ရာအစိုးရဌာနများ၊ အလုပ်သမားရေးရာလွှတ်ခြင်းနှင့် လက်ခံခြင်းတို့အတွက်တာဝန်ရှိသော သက်ဆိုင်ရာအစိုးရဌာနများ၊ ကျွမ်းကျင်မှုစွမ်းရည်သင်တန်းများပို့ချပေးသော ပြင်ပတစ်သီးပုဂ္ဂလများ၊ အစိုးရ မဟုတ်သော အကူအညီပေးရေးအဖွဲ့အစည်း (NGO) များနှင့် အနီးကပ်ပူးပေါင်းလက်တွဲ အကောင်အထည်ဖော်မည်ဖြစ်ပါသည်။ စီမံချက် ပဏာမအဆင့်တွင် (၁) သုတေသနနှင့် ဗဟုသုတ အသိပညာဖွံ့ဖြိုးရေး၊ (၂) ရွှေ့ပြောင်းသွားလာသူ အမျိုးသမီးများအတွက် ထွက်ခွာချိန်အကြိုသင်တန်းများနှင့် လုပ်ငန်းခွင် သင်တန်းများ စမ်းသပ်ဖွင့်လှစ်ပို့ချခြင်း၊ (၃) ပြောဆိုဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော် လုပ်ကိုင်မည် ဖြစ်ပါသည်။

အလုပ်သမားရွှေ့ပြောင်းသွားလာမှုတွင် IOM အဖွဲ့၏ အဓိကမိတ်ဖက်အဖွဲ့အစည်းများမှာ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ UN အဖွဲ့အစည်းများ၊ INGO များ၊ LNGO များ ပါဝင်ပါသည်။

ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)
မြန်မာနိုင်ငံဆိုင်ရာရုံး
 ၃၁၈ (က)၊ အလုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်၊ မြန်မာ
 ဖုန်း - ၂၁၀၅၈၈၊ ၂၃၀၃၆၀ ~ ၆၂၊
 ၀၉၉၇၃၂၃၆၆၇၉၊ ၀၉၉၇၃၂၃၆၆၈၀။
 အီးမေးလ် - iomyangon@iom.int
 ဝက်ဘ်ဆိုဒ် - www.iom.int



အလှူရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်လျက်

| | |
|---|--|
| Schweizerische Eidgenossenschaft Confédération suisse Confederazione Svizzera Confederaziun svizra | |
| IOM Development Fund DEVELOPING CAPACITIES IN MIGRATION MANAGEMENT | |